

闲话, 风言风语: မင်းအကြောင်းတော့ ~ များနေပြီ၊ ဆင်ခြင်ပြီး နေပါ။ 人家都在议论你, 得注意呀! ② 传闻, 传说; 流言蜚语: ~ နှင့်မယုံကြည်ပါနဲ့။ 别听信流言蜚语。

လှပြင် နှု၊ <lu byet> 小丑, 丑角
လှပြင်လှချော် နှု၊ <lu byet lu gyaw> = လှပြင်
လှပြောင် နှု၊ <lu byaun> ① 诙谐者, 爱开玩笑的人 ② 富人
လှပြတ် နှု၊ <lu pyat> ① 人迹稀少的: ~ သောနေရာသို့မ သွားနှင့်။ 别去冷僻无人的地方。 ② (热闹的场所) 变得清静了: မင်္ဂလာညွှန်ပွဲ ~ သွားပြီ။ 婚礼招待会上的人已经走光了。

လှပြတ်ရာ နှု၊ <lu byat ya> 僻静的地方
လှပြိတ္တာ နှု၊ <lu pyeit ta> ① 不知好歹的人, 不识时务者 ② 畸形的人

လှပြန်တော် နှု၊ <lu byan daw> (男性) 还俗者
လှပြန်ပေးဆွဲ က၊ <lu pan pei: shwe:> 绑票
လှပြိန်း နှု၊ <lu bein:/lu byein:> 经验不多、阅历浅的人 一般人, 普通人: စာရေးတဲ့အခါ ~ နားလည်အောင်ရေးရတယ်။ 写文章要写得通俗些。

လှပေ နှု၊ <lu bwei> 浪荡公子, 坏蛋, 不正经的人
လှပေလှရွပ် နှု၊ <lu bwei lu shout> = လှပေ
လှပေစား နှု၊ <lu pwe: za:> 人口贩子
လှပလဲ နှု၊ <lu b-lan> 瘦小的人
လှပမ်းဝရမ်း နှု၊ <lu ban: w-yan:> [緬·英 လှပမ်း + warrant] 逮捕证

လှပျားလှနာ နှု၊ <lu bya: lu na> 病人, 患者
လှပျင်း နှု၊ <lu phyin> 无能者, 傻子, 庸人
လှပျိုး နှု၊ <lu phyi> 不懂装懂信口瞎说的人
လှပွဲ နှု၊ <lu byu> 白种人
လှပြောင် နှု၊ <lu byaun> 正直的人, 憨直的人: ~ မိတ်တို ဂ်
性格耿直暴躁 / ~ လှပွန် 正直的人 / ~ လှပွိုး 老实人

လှပြစ် က၊ <lu phyt> 达到人应享有的生活水平
လှပြစ်ရှုံး နှု၊ <lu phyt shon> 享受不到做人的权利
လှပလဲ နှု၊ <lu b-lan> = လှပလဲ
လှပာလဲ နှု၊ <lu ba la> = လှပာလဲ
လှပိုင် နှု၊ <lu bo> 人群, 群众, 大众
လှပိုင်ထူ နှု၊ <lu bo du> = လှပိုင်
လှပူးတောင်း နှု၊ <lu bu: daun> 无知的人, 酒囊饭袋
လှပောက်ဝင် နှု၊ <lu baw win> 长大成人, 成年的
လှဘန်းစား/လှပန်းစား နှု၊ <lu bon: za:> 乞丐, 叫花子
လှမစမ်း နှု၊ <lu m-swan> 残废人
လှမတရား နှု၊ <lu m-t-ya> 不讲道理的人, 蛮横的人
လှမမာ နှု၊ <lu m-ma> 病人, 患者
လှမမည် နှု၊ <lu m-me> 未成年者
လှမလေး က၊ <lu m-lei> 被人看不起, 受歧视: ~ ခွေးမခုံ။

被人看不起。 / ~ ခွေးမစား: 狗彘不如
လှမသမာ နှု၊ <lu m-th-ma> 坏人, 歹徒
လှမဟူရ နှု၊ <lu m-hu ya> (古) 没有人格, 没有资格做人, 不成材者

လှမာ နှု၊ <lu ma> 强壮的人
လှမဲ နှု၊ <lu me:> 黑人
လှမော် နှု၊ <lu maw> = လှမော်
လှမောက်လှမာ နှု၊ <lu maut lu ma> 骄横的人, 飞扬跋扈的人

လှမိုက် နှု၊ <lu mait> ① 坏蛋 ② 傻瓜
လှမိုက်ကြည့်ကြည့် က၊ <lu mait kyi' kyi> 用凶狠的眼光看
လှမိုက်တုံးတာ နှု၊ <lu mait ton: ta> 笨蛋, 傻瓜
လှမိုက်နည်း နှု၊ <lu mait ni:> 暴力, 凭借武力的办法
လှမိုက်လူအာ နှု၊ <lu mait lu a> 傻瓜, 笨蛋
လှမင် နှု၊ <lu min> [英 lumen] 【物】(光通量的单位) 流明

လှမိစ္ဆာ နှု၊ <lu meit hsa> 缺德的人, 人首畜鸣者
လှမည် နှု၊ <lu myi> 僧侣的俗名
လှများစု နှု၊ <lu mya: zu> 多数, 多数人
လှများပန်း နှု၊ <lu mya: ban> 【佛】(诗) 释迦牟尼
လှများစု နှု၊ <lu mya: ba> 【佛】 = လှများပန်း
လှမျိုး နှု၊ <lu myo> 民族, 种族: ~ ကြီးဝါး 大民族主义 / ~ ခြား 外国人, 外族人 / ~ ခွဲခြားရေး 种族歧视 / ~ ခွဲပေး 人种学 / ~ စုံသွေးစည်းညီညွတ်ရေး 国际主义 / ~ ခွဲဝါး 民族主义 / ~ သီးခြားထားခြင်း 种族隔离 / ~ အတန်းအစားခွဲခြားမှု 种族歧视

လှမျိုးကွဲ I နှု၊ <lu myo: kwe> 不同民族的, 异族的
II နှု၊ <lu myo: gwe> 外国人
လှမျိုးစု နှု၊ <lu myo: zu> 民族, 少数民族 ~ လွတ်တော် 民族院 / ~ လွတ်တော်နာယက 民族院院长
လှမျိုးစုရဲ့တပါး နှု၊ <lu myo: t-ya' d-ba:> ① 缅甸所有的民族(古谓缅族有七种, 掸族三十种, 孟族有三种, 印度民族有六十一一种) ② 世界上所有的民族

လှမျိုးရေး နှု၊ <lu myo: yei> 民族问题: ~ ဝါး 民族主义 / ~ စိတ်ဓာတ် 民族情绪
လှမျောက် နှု၊ <lu myaut> 猿人
လှမြင်ကတ် က၊ <lu myin kat> 令人讨厌, 讨嫌
လှမြင်ကွင်း နှု၊ <lu myin gwin> 大庭广众, 众目睽睽
လှမြတ် နှု၊ <lu myat> 高尚的人
လှမြန် နှု၊ <lu myan> 快使: မိုလ်လှဦးထံသို့ ~ တယောက်စေ လွှတ်သည်။ 派了一个快使去波拉乌处。
လှမွေး I က၊ <lu mwei> 培植亲信 II နှု၊ <lu myei> 汗毛
လှမွေးပေါက် က၊ <lu mwei: paut> 能够独立生活
လှမွေးမြောင် က၊ <lu mwei: pyaun> = လှမွေးပေါက်